

News Release

ချက်ချင်းဖြန့်ဝေရန်အတွက်

Hitachi မှ ဓာတ်လှေကားနှင့် စက်လှေကားလုပ်ငန်းများကို မြန်မာနိုင်ငံတွင် တိုးချဲ့ခြင်း
Hitachi မှ နိုင်ငံအတွင်း ဓာတ်လှေကားနှင့် စက်လှေကား ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့အတွက်
အကျိုးတူလုပ်ငန်းတည်ထောင်ခြင်း

ရန်ကုန်၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၇ ရက် ၊ - Hitachi Ltd. ("Hitachi" ဥက္ကဋ္ဌနှင့် COO ဖြစ်သူ Mr. Toshiaki Higashihara) သည် Siam-Hitachi Elevator Co., Ltd. ("Siam-Hitachi" ဥက္ကဋ္ဌ Mr. Tatsuo Oishi) နှင့် Prime Deco Engineering Co., Ltd.("Prime Deco" ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိန်လင်း) တို့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဓာတ်လှေကားနှင့်စက်လှေကားရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့အတွက် Hitachi Elevator (Myanmar) Co., Ltd. ("Hitachi Elevator Myanmar") ကို Joint Venture တည်ထောင်ခဲ့ပါသည်။ Siam-Hitachi သည် Hitachi ၏ ဓာတ်လှေကားနှင့် စက်လှေကားများကို ထုတ်လုပ်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ပြီး အကျိုးတူလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုအသစ်သည် ဈေးကွက်အတွင်း ရောင်းချမှုကို ပိုမိုချဲ့ထွင်ရန်အတွက် လာမည့် နိုဝင်ဘာလမှ စတင်၍ ၎င်း၏ ရောင်းချရေးလှုပ်ရှားမှုများကို အပြည့်အဝ စတင်မည် ဖြစ်သည်။

မြို့ပြအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းနှင့် နိုင်ငံခြား ကုန်ထုတ်လုပ်သူများ၏ စက်ရုံတည်ဆောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်း၏ ဝယ်လိုအားမှာ အလွန်လျင်မြန်စွာ မြင့်တက်လာနေသည်။ ရလဒ်အားဖြင့် စင်္ကာပူ၊ ဝိယက်နမ်အစရှိသည့် နိုင်ငံများမှ နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများမှ တည်ဆောက်သည့် ဟိုတယ်များ၊ ရုံးအဆောက်အအုံများ၊ လူနေအဆောက်အအုံများ၏ လိုအပ်မှုမှာလည်း မြင့်တက်လာနေသည်။ နိုင်ငံတွင်း ဓာတ်လှေကားနှင့် စက်လှေကားအသစ်များ၏ ဝယ်လိုအားမြင့်တက်လာမှုမှာ ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ယူနစ် (၁၃၀၀) မှ ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ယူနစ် (၂၀၀၀) အထိ၊ နှစ်စဉ် ၇% တိုးတက်လာမည်ဟု ခန့်မှန်းရပါသည်။

Hitachi သည် မြန်မာနိုင်ငံတွင် ဓာတ်လှေကား၊ စက်လှေကားလုပ်ငန်းနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ သမိုင်းကြောင်းရှိထားပြီး ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့၊ Sakura Tower တွင် ၁၉၉၇ ခုနှစ်အတွင်း ဓာတ်လှေကား (၄) စုံ တပ်ဆင်ခဲ့သည်။ Hitachi သည် Shangri-La Residences ဆောက်လုပ်ခြင်းနှင့် Sedona Hotel တိုးချဲ့ စီမံကိန်းကဲ့သို့ အဓိကဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးများအတွက်လည်း ဓာတ်လှေကားအမှာစာများ ရရှိခဲ့သည်။ ကုမ္ပဏီသည် ၂၀၁၃ နိုဝင်ဘာတွင် Prime Deco နှင့် ဖြန့်ဖြူးရေးဆိုင်ရာ သဘောတူညီချက် ရရှိပြီးကတည်းက ၎င်း၏ ရောင်းချရေးဆိုင်ရာလှုပ်ရှားမှုများကို ဆက်လက်ချဲ့ထွင်လျက်ရှိသည်။ အနီးစပ်ဆုံးအနေဖြင့် Hitachi သည် ရန်ကုန်မြို့၏ အဓိကဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ဖြစ်သော HAGL Myanmar Center မှ ဓာတ်လှေကားနှင့် စက်လှေကား အစုံ (၇၀) အတွက် အမှာစာအားလုံးကို ရရှိခဲ့ပါသည်။ အဆိုပါတပ်ဆင်မှုလုပ်ငန်းများကို လာမည့် ၂၀၁၅ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်နေပါသည်။

Hitachi သည် ကမ္ဘာ့အလျင်မြန်ဆုံးဖြစ်သည့် တမိနစ်လျှင် မီတာ (၁၂၀၀) မြန်နှုန်းရှိသည့် ဓာတ်လှေကားကို ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ Hitachi Elevator Myanmar သည်လည်း ဓာတ်လှေကားနှင့် စက်လှေကားများအတွက် အရောင်းလှုပ်ရှားမှုများကို လုပ်ဆောင်လျက် အရောင်းအမှာစာများ ရရှိရန်နှင့် ဈေးကွက်ဆက်လက် တိုးချဲ့လျက်ရှိပြီး နိုင်ငံ၏

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပါဝင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

Hitachi Elevator Myanmar ၏ အချက်အလက်များ

Corporate အမည်	Hitachi Elevator (Myanmar) Co., Ltd.
ဦးဆောင်ညွှန်ကြားရေးမှူး	Kiyoshi Eguchi
ရုံးချုပ်	Yangon, Myanmar
စတင်တည်ထောင်သည့်ခုနှစ်	၂၀၁၅ ခုနှစ် ဇူလိုင်လ
လုပ်ငန်းအမျိုးအမည်	Sales, Installation, & Maintenance of Elevators & Escalators
ဝန်ထမ်းအင်အား	၂၅ ဦးခန့်.
ရင်းနှီးမြှုပ်နှံသည့် ပမာဏ	အမေရိကန်ဒေါ်လာ ၂ သန်း (အချိုးအားဖြင့် Hitachi မှ ၂၇% ၊ Siam-Hitachi မှ ၅၀% ၊ Prime Deco မှ ၂၃%)

Siam-Hitachi ၏ အချက်အလက်များ

Corporate အမည်	Siam-Hitachi Elevator Co., Ltd.
ဥက္ကဋ္ဌ	Tatsuo Oishi
ရုံးချုပ်	ထိုင်းနိုင်ငံ ဘန်ကောက်မြို့
စတင်တည်ထောင်သည့်ခုနှစ်	၁၉၉၁ ခုနှစ် နိုဝင်ဘာလ
လုပ်ငန်းအမျိုးအမည်	Sales, Manufacturing, Installation, & Maintenance of Elevators & Escalators

Prime Deco ၏ အချက်အလက်များ

Corporate အမည်	Prime Deco Engineering Co., Ltd.
ဦးဆောင်ညွှန်ကြားရေးမှူး	ဦးစိန်လင်း
ရုံးချုပ်	ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
စတင်တည်ထောင်သည့်ခုနှစ်	၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ
လုပ်ငန်းအမျိုးအမည်	Sales, Installation, & Maintenance of Elevators & Escalators

About Hitachi, Ltd.

Hitachi, Ltd. (TSE: 6501), သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရုံးစိုက်၍ မိမိတို့၏ ကျွမ်းကျင်ပြီး ကမ္ဘာ့ဈေးကွက်စီးပွားရေးအတွေ့အကြုံရှိသည့် ဝန်ထမ်းအဖွဲ့ မှ တီထွင်ဆန်းသစ်မှုများဖြင့် ကမ္ဘာ့အနှံ့အပြားတွင် ပုံမှန်ကြိုတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးပါသည်။ Hitachi ကုမ္ပဏီ၏ စုစုပေါင်း စီးဆင်းငွေပမာဏသည် ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် (၂၀၁၅၊ မတ်လ၊ ၃၁ ရက်အထိ) ယန်းငွေ ၉၇၆၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၁.၃ ဘီလီယံ) ရှိပြီးဖြစ်သည်။ Hitachi သည် လူထုအကျိုးပြု တီထွင်ဆန်းသစ်မှုများ ဖြစ်သည့် စွမ်းအင်နှင့် အခြေခံအဆောက်အအုံ စနစ်များ၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးစနစ်များ၊ ဆောက်လုပ်ရေးသုံးစက်ပစ္စည်းများ၊ အရည်အသွေးမြင့်ပစ္စည်းနှင့် စက်အစိတ်အပိုင်းများ၊ အလိုလျောက်ရွေ့လျားမှုစနစ်များ၊ ကျန်းမာရေး နှင့် အခြားကဏ္ဍများကို ဦးစားပေး ကြိုးပမ်းနေပါသည်။ Hitachi နှင့် ပတ်သတ်သည့် အချက်အလက်များကို ကုမ္ပဏီ၏ website ဖြစ်သော <http://www.hitachi.com> တွင် ကြည့်ရှုနိုင်ပါသည်။